

အေးအေးဆေးဆေးနေပါရစေ။ 你让我安安静静地呆会儿吧！

- သုမ္ပာဒ်တက န၊ <thu mya: d-ga> 人家, 别人
- သုမ္ပာဒ်နည်းတူ က၊ <thu mya: ni: du> = အမ္ပာဒ်နည်းတူ
- သုယောင်(ပင်) န၊ <thu yaun (bin)> 传说中一种蔓藤, 果实形似少女
- သုယောင်မ န၊ <thu yaun ma> = သုယောင်မယ်
- သုယောင်မယ် န၊ <thu yaun me> ①神藤之果变成的少女 ②(喻)像神藤果般美丽的少女 ③施过巫术的神藤果状的女偶(害人用)
- သုယောင်လှေ န၊ <thu yaun hlei> (古)船头上雕有手持武器人形的船
- သုယုတ်မာ န၊ <thu yout ma> 卑鄙的人
- သုရ န၊ <thu ra> [巴]勇气, 勇士; ~ သတ္တိရှိသောလူ 英勇的人, 英雄
- သုရကန် န၊ <thu r-gan> [矿]一种水晶石
- သုရာ န၊ <thu ra/thu ya> (古)专卖品或麻醉品, 如: 酒、棕榈汁、鸦片等
- သုရာမေရယ န၊ <thu ra mei r-ya> = သုရာ
- သုရိယ န၊ <thn ri' ya> [巴]太阳; ~ နှစ် 太阳年 / ~ ရူပဗေဒ 太阳物理
- သုရိယမာသ န၊ <thu ri' ya' ma tha> [巴]以太阳运行来计算的月
- သုရိယာ န၊ <thu ri' ya> 太阳, 日曜
- သုရဲ န၊ <th-ye:> 勇士, 战士
- သုရဲကောင်း န၊ <th-ye: gaun:> 英雄, 勇士, 英雄人物
- သုရဲကြီး န၊ <th-ye: gyi:> 缅甸王朝的禁卫军
- သုရဲခို န၊ <th-ye: go> (城墙上的)女墙, 箭垛子
- သုရဲပန်း န၊ <th-ye: bon:> = သုရဲခို
- သုရဲဖုံး န၊ <th-ye: bon:> = သုရဲခို
- သုရဲပြေး န၊ <th-ye: byei:> (城墙上的)跑道
- သုရဲဘော န၊ <th-ye: baw:> 勇气, 勇敢精神
- သုရဲဘောကြောင် န၊ <th-ye: baw: kyaun> 胆怯, 懦弱, 怯懦
- သုရဲဘောနည်း န၊ <th-ye: baw: ne:> 胆怯, 懦弱, 怯懦
- သုရဲသူဏ် န၊ <th-ye: th-get> (古)兵勇
- သုရော့ငါ န၊ <thu yaw: nga ba> 人人, 纷纷
- သုရို န၊ <thu yo> = သုတို့
- သုရင်း န၊ ①<thu yin:> 亲密者 ②<s- yin:> 雇工 ③ 缅甸王朝的一种官职
- သုရင်းခစား န၊ <s-yin: kha' za:> (古)雇佣者
- သုရင်းငှား န၊ <s-yin: hnga:> 雇工, 短工
- သုရင်းစား န၊ <s-yin: za:> = သုရင်းခစား
- သုရင်းတိုင် န၊ <s-yin: dain> 雇主, 佃主
- သုရိန် န၊ <thu rein/ thu yein> ①太阳 ② = အသုရိန်

- သုရသုတိနတ်သမီး န၊ <thu rat th-di nat th-mi:> 缅甸传说 中守护三藏经的智慧女神
- သုလာ န၊ <th-la> = သလာ
- သုလိုကိုယ်လို က၊ <thu lo ko lo> = သုလိုငါလို
- သုလိုငါလို က၊ <thu lo nga lo> 普普通通, 如普通人 一样; လူကတော့ ~ ပါပဲ၊ဘောလုံးကန်တာမှာတော့တော်တော် ထူးချွန်တယ်။ 人并不出众, 但足球踢得相当好。
- သုလောင် န၊ <thu laun> (古)肇事者, 坏人
- သုလှောင် န၊ <thu hlaun> = သုလောင်
- သုလှောင်သုလှေး န၊ <thu hlaun thu hlei:> = သုလောင်
- သုလှူ န၊ <d-sho> 间谍, 奸细, 特务; ~ ထားသည်။ 派遣特务潜伏。 / ~ လှတ်သည်။ 派遣特务。
- သုလှူစုံထောက် န၊ <d-sho son daut> 密探, 暗探
- သုလှူဒလန် န၊ <d-sho d-lan> 细作, 奸细
- သုဝှက် န၊ <th- hwet> (古)窃贼
- သုသိသုကြား က၊ <thu dhi' thu gya:> 公开地
- သုသိသုထင် က၊ <thu dhi' thu htin> = သုသိသုကြား
- သုသိသုမြင် က၊ <thu dhi' thu myin> = သုသိသုကြား
- သုသုကိုယ်ကိုယ် က၊ <thu dhu ko go> = သုသုငါငါ
- သုသုငါငါ က၊ <thu dhu nga nga> 人人; ~ သွားကြသည်။ 人人都去。 / ~ လုပ်ကြသည်။ 人人都干。
- သုသေ န၊ <thu dhei> 死人
- သုသေသေကိုယ်သေသေ က၊ <thu thei dhei ko thei dhei> 你死我活
- သုသတ် န၊ <thu dhat> 行刑人, 刽子手
- သုသတ်ယောက်ျား န၊ <thi dhat yaut kya:> = သုသတ်
- သုသတ်ကုန်း န၊ <thu dhat kon:> 刑场, 法场
- သုဟောင်း န၊ <thu haun:> 前人, 古人; ~ စကား 前人之言 / ~ စာ 前人的著作
- သုအိ န၊ <thu o> 老人; ~ စာ 老人的食物 / ~ မ 老妇 / ~ ရုံ 老人院, 敬老院
- သေ I က၊ <thai> ①死; (树木)枯萎; အသက် ~ သော် လည်းဘဝမ ~ သောသူ 虽死犹生的人 ②瘫痪; ခြေတဖက် ~ သည်။ 一条腿瘫痪。 ③(火)熄灭; ဖိ: ~ သွားသည်။ 火熄了。 / ဒေါသအရှိန်မ ~ သေး။ 还未息怒。 ④静止, 固定; လက်ရေး ~ သည်။ 字体固定。 II န၊ <thai> 酒
- သေကံကောင်း န၊ <thai gan kaun:> ①无痛苦地死去的 ②受到厚葬的
- သေကောင်ပေါင်းလဲ က၊ <thai gaun paun: le:> 病情垂危, 病人膏肓地; ~ ဖြစ်နေတဲ့အချိန်အထိအလုပ်လုပ်နေတုန်းပဲ။ 直到病情极其危急时还在工作。 / ~ ခံလိုက်ရတယ်။ 病得几乎死掉。
- သေကြေ က၊ <thai gyei> 死亡, 灭亡; ~ ဖျက်စီးသည်။ 毁灭。
- သေကြောင်းကြံ က၊ <thai gyaun: kyan> ①企图自杀 ②